

দনয়িলেৰে পুস্তক — দ্বিতীয় সংখ্যা

Butparastliq

Jeff Pippenger

2023-11-23

Ji nîyeta xwe heye ku bibêjim ka “heft dem”ên Leviticus bîst û şeş de di pirtûka Daniel de çawa “li ber çavan veşartî” ne, û herwiha nas bikim ku ew bi navgînên mirovî yên ku Xwedê di pêşkêşkirina “kevirê” ku di pirtûka Daniel de li ser tê ketin, bi kar anîne, hat veşartin. Ji bo ku mirov ronahiya vê pêşkêşiyê bişopîne, “rastîdîlî” pêwîst e. Wateya rastîdîliya ku ez pêşniyar dikim, ew e ku di kirin, nirx, rêbaz û prensîbên mirov de hev girtin hebe. Ev daxwaz dike ku em bi tiştê ku di Navê Xwedê de hatiye eşkerekirin ve girêdayî bimînin, heta gava ku ew bi ramanên mirovî yên ku dijî Navê Xwedê ne re li hev nayên.

پەد كىلىتەمەمى قىنىدىپىرەت ى چۇغۇقۇ ى قادن اقرەھ (strict integrity) قۇلكورۇى-ىگداى
مگىزۇس ناغنىلىق ار كىشائى كىن ادۇخ نى ىھىز-لىق ىق ى قادن اقرەھ. كەرىك ىش ىنىلىق اس
تەئەت ى اغادۇخ ادلاھ قادنۇشۇم. كەرىك ىش ىنىلىق پىلىق تەققىدى نەلىب مارىتەھى-تەمەرۇ
پىيىچە ىنىدىنۇن اق كىنۇئى رالۇئى. ۇدىلىرىب تەققەش-رىھىم ەۇ رۇن اغرالن اغىدىلىق
مگىزۇك ەۇ ناغلاق زىس رابىتەئى ئاىۇب نىدىنۇك تەسۇكەتەب. ۇدىرۇك ىنرالىشى
ىن ادۇخ. ۇدىرالىپ ادقلىك اپ ىلسە ىزۇئى نىدىزۇس كىن ادۇخ رەلتەققى ەۇ غۇلۇئى ناغىمىلىق
ىنرەلتەققى ەۇ نەكەتەك پىش ىلسۇس نىدىلىق ەۇر سەددەقۇم اغرالن اغىدىلىق ىقىق ەۇ
ار كىشائى ۇمىنرەلتەققى ەۇ ناغلوب ىكەئى ىلەنۇتۇپ مەلىب نەلىب كىنۇش ەۇ، ۇدىلىق ار كىشائى
ىي ەۇ ەۇ رالان اغىدىچى ىنىنىق، پەئى ىنىشۇگ كىن ىلغۇئى كىن ادۇخ. ۇدىلىق
ۇدىق ىچى پىلەئى ىن تەققى ەۇ ناغۇرۇدن المەل ىنىدىپىرەت ەۇر سەددەقۇم نىدىرىلىباتى
ىرىلۇمەل كىنرالىاب. ۇدىرۇتەكەك مەكەئى ەۇ ىنرەلچۇك ناغىدىلمەل پىتەت خوت رالۇئى
بەبەر. ۇدىلىچى ىنۇچۇئى شالراكاج ىنرالىرىس نەگەكەك پۇنۇرۇشوي نىدىن ەۇر كىنرالن اسنى
ەۇ، نۇچۇئى شىلىق ىلجىخ ىنرالن اد ىنىرىلىس رەن ناغلاق پەد قەمخەئى كىن ىنۇدۇب
«ىدىللات نۇچۇئى شىلىق ىلجىخ ىنرەلچۇك ىنىرىلىس رەن زىجائى كىن ىنۇد The
Fundamentals of Christian Education, 474.

ကမ္ဘာတစ်ဝှမ်း၌သော အဘိယလေ၏စာအုပ်တွင် တွေ့ရသော လူအများနှင့်
ဘုရားသခင်၏နတ်ကပတ်တော်ကို လိုက်နာလိုစိတ်မရှိခြင်း နှစ်မျိုးစလုံးအတွက် နားလည်လွယ်သော
ဥပမာတစ်ရပ်ကို အဘိယလေ အခန်းကဏ္ဍတွင် “daily” ဟု ဘာသာပြန်ထားသော စကားလုံး၌
တွေ့နိုင်သည်။ Ellen White သည် ထိုစကားလုံးအပေါ် မှတ်ချက်ပူဇော်သကဲ့သို့ပင်၊ သမာဓိရှိခြင်းက
ထိုအရာကို တောင်းဆိုသည်မှာ၊ ပရောဖက်တော်၏ဝိညာဉ်ကို ထောက်ခံကြောင်း ဝန်ခံသော Seventh-day
Adventists များဖြစ်သည်။ မိမိတို့၏နားလည်မှုကို ဦးတည်လမ်းညွှန်စေရန်
ထိုစကားလုံးအပေါ် သူမ၏မှတ်ချက်ကို အလိုအလျောက် အသုံးပြုခြင်းမပြုနိုင်ကြောင်းပင် ဖြစ်သည်။

“Тэгээд би ‘Өдөр тутмын’ тухайд, ‘тахил’ гэдэг үгийг хүний мэргэн ухаанаар нэмэн
оруулсан бөгөөд энэ нь эх бичвэрт хамаарахгүйг харсан; мөн Эзэн шүүлтийн цагийн
хашхирааг тунхагласан хүмүүст энэ тухай зөв ойлголтыг өгсөн. 1844 оноос өмнө, нэгдэл
оршин байх үед, бараг бүгд ‘Өдөр тутмын’-ы зөв ойлголт дээр нэгдмэл байсан; харин
1844 оноос хойш, төөрөгдлийн дунд, өөр үзлүүдийг хүлээн авсан бөгөөд үүний араас
харанхуй ба төөрөгдөл дагалдсан.” Review and Herald, November 1, 1850.

ဖော်ပြထားသော ဤဝါကျနှစ်ကခြင်းအပေါ်၌ ကျွန်ုပ်တို့သည် အချိန်များစွာ ကုန်စင်၍ ဆွေးနွေးနိုင်ပါသည်။ အကခြင်းမှာ ၎င်းတို့ကို နောက်ဆုံးတွင် Early Writings စာအုပ်၌ ထည့်သွင်းသောအခါ လူ့အယဉ်ကျေးမှုများက ဖော်ပြထားသည့် အကခြင်းအရာအပေါ် လမ်းလွဲသော အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ရပ်ကို ထည့်သွင်းထားခဲ့ကြခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ထိုအချက်မှာ အခြားသော အကခြင်းအရာတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်အတွက်မူ သက်ဆိုင်ရာ အချက်နှစ်ချက်ကိုသာ ရှိခိုးရှင်းရှင်း ညွှန်ပြလိုသည်။ ပထမအချက်မှာ Sister White က “sacrifice” ဟူသော စကားလုံးသည် လူ၏ပညာအရ ထည့်ဖည့်ထားခြင်းဖြစ်ပြီး စာသားမူလတွင် မပါဝင်သောကြောင့် ဟု ဆိုထားခြင်းဖြစ်သည်။

تاز سەددەقۇم رىب اقش اب نىدىن ائىمىدىلىككائى نىن اقا تاول زوس كىنى تاز سەددەقۇم رىب مۇزۇى
 ىچچۇگ رۇتلك قىلىباراخ ەۋ قىلىناب رۇق كىلىدىنۇك: اقا تاز سەددەقۇم مۇلەم ۇش نەگىلى زوس
 كەدۇگنەلەيچە ادىتسائى غايائى كىننۇشوق نەلىب ىاج سەددەقۇم ،شۇنۇرۇك ۇب ىكىدىق قەھ ەانۇگ
 8:13 لايىناد .ىدىد «؟ۇدىلىق مۇادە چىغناچاق ،چەچىغىشۇلۇب

Ayet avvalī hamān pursish ast ke javāb-e ān dar āyah-ye chahārdahom farā mīresad, va ān javāb soton-e markazī va bonyād-e Adventism rā namāyandegī mīkonad. Va dar hamin pursishī ke ān nūr-e bozorg rā, ke be ‘onvān-e soton-e markazī-ye Adventism namāyesh dāde shode ast, padīd mīāvarad, be mā ittēlā’ dāde mīshavad ke kherad-e bashar bā gozashtan-e yek kalameh-ye ezāfī dar tarjomeh-ye ān āyah بکترم khatā shode ast.

KJV Bible 1611 a tisa a ngei hrilh “added words” zīnga thu belh zawng zawng chu zahza a ni tak tak a; mahse, chu thu belh zahza zīnga pakhat chauh hi Pathianin dik lo tih a sawi a ni. Tin, chumi chu, Pathian Thu siam chhuah tūra mihring leh Pathian nihna inzawmna lam a mihring lam atanga chhuak dik lohna a ni tih a chiang. A pawimawh zāwk chu, thu belh “sacrifice” tih avānga chāng hriatthiamna dik lo a thlen loh chuan, chumi chungchāngah thil hrilhfiahna thāwktu hmangaiha pēk chu a tul dāwn lo. A thlentīr ngei tih a chiang e, a chhan chu thil hrilhfiahna thāwktu chuan chu thu chu awm tūr a ni lo tih chauh ni lovin, “judgment hour cry” pe tūrte chu “daily” chungchāngah Lalpa’n “thlīrna dik” a pēk tih pawh a sawi baw. Rinawmna chuan hēng thu hnihte hi an ziah ang zēlin kan hman tūr a ni tih a phūt a ni.

Ikararua nia nga nangted iti oras ti panangukom ket inammuanda ti “in-araw-araw” a kas simbolo a mangibagi iti paganismo wenno paganong Roma, kas mayannatop iti konteksto a pagnaedanna. Ti sao a naipatarus a kas “in-araw-araw” ket agparang iti lima a daras iti libro ni Daniel. Dagiti amin a lima a pannakausar na ket kas nagan. Ti sao ket agparang iti maysa gasut ken uppat a daras iti Sao ti Dios, ket siam a pulo ket siam a daras ket nausar a kas panguri, ngem iti libro ni Daniel laeng a nausar a kas nagan. Dagiti lallaki a nangipatarus iti Biblia ti King James ket nakitaanda dayta a sao iti siam a pulo ket siam a daras a kas panguri, isu a idi simmangpetda iti libro ni Daniel, pinadasda a pagbalinen dayta a panguri tapno umannatop kadagiti dadduma pay amin a daras a pannakausar na a kas panguri. Tapno maaramidda dayta, inayonda ti sao a “daton.” Ngem kinuna ti Dios, babaen ken Ellen White, a ti “daton” ket masapul a maikkat, a mangipapan iti kayat a sawen a ti “in-araw-araw” ket masapul a maawatan a kas nagan.

Wiñaypaq Diospa yuyayninman kay simipi Adventismo ukhupi sayaqkunaqa kay simita Cristoq hanaq pacha santuariopi ministerionpa símbolon hina sut'ichinku, ichaqa juicio pacha

[illegible][illegible]

ሚለር “የዕለቱ” ፓፓረዝምን እንደሚወክል ያገኘው ግኝት በእርግጥ እጅግ የሚያስደነግጥ የሆነው፣ እውነቱን ያገኘበት ቦታ ነው። እርሱ እውነቱን በሐዋርያው ጳውሎስ ጽሑፎች ውስጥ ባለው ክፍል አገኘው፤ በዚያም ጳውሎስ “የዕለቱን” ፓፓረዝም መሆኑን ብቻ ሳይሆን ይገልጻል፣ እውነትን መውደድ ያልተቀበሉ ሰዎች ጽኑ ማታለል እንደሚቀበሉም የሚለይበት ክፍል ነው። “የዕለቱን” የክርስቶስ የመቅደስ አገልግሎት ምልክት እንደሆነ መቀበል—ከሰማይ ከተጣሉ መላእክት የመጣውን ትርጓሜ—በአድቬንቲዝም ውስጥ ያሉ እነዚያ የእውነትን ቃል በትክክል ለመከፋፈል የሚያስፈልጋቸው ቅንነት የሌላቸውን ሰዎች ምልክት ነው፤ ስለዚህም አስቀድሞ ጽኑ ማታለል ለመቀበል ተወስነው አሉ።

Kwento ka yaomi adansara teeko ha manja ganj dade ko cini. Teeko nda nonj ne ka “gaba jii” da, kan maa sonkanda ne wahay korojo nda “yaum” nonj, goy-ndiyya ga tugu no boro kambe ra, baa a ga bara ne kanj no cimi ra. Woo ti misaali foonde no ka boro berandi firka, kanj tee no zamana zeena ra, nda no a ga laasa boro lakkaley ra seediyan kanj ya warandi beene ra, ga goy handu woo ra, waati himaante woo ra kanj ga ti sanku kanj ga ti kene-daa zammaa bananta ga, hala i ma lakkaley danandi ka boŋ cimi se, cimi kanj ga bara ne kanj no cimi ra.

Îŋwɔ-nshɔɔlɔ lɔ 1910, kelee ne “ŋwe dindii” neŋee le bɔɔrɔ keke ke nyɛɛɛ, W. W. Prescott anɔ A. G. Daniells ke nyekpee lɔ Setana tɔmɔ ne bɔɔ nyɛ nyelii le mii kpaa noni lɔ “ŋwe dindii.” Nii lee ni yee lotɔɔ neke taanmɔ lɔ shɔɔlɔ nee ke, mee Sister White ke nyɛ le Setana susumii nee lɔ “ŋwe dindii” ne lɔ Daniel gbei mɔ ke Kristo shelemɔ tɔmɔ lɔ shishio. Kelee lɔ shɔɔlɔ nee, he mei nɔɔ wɔ le bɔɔ ya lɔ piɔnia gbei kpaakpaa nɔ, bɔɔ kpei piɔniai noni nee nɔɔ beeshi le bɔɔ yɔɔ he noni tuntun nee lɔ Setana. Meŋee mii ke, ye be nyɛ mlɔi kpaa anɔ nyelii gbɔŋgbɔŋ ke ye ka lee nii lee.

«Bu tajriba bosqichimizda ongimiz konferensiyamizning muhim yig‘ilishida ko‘rib chiqishimiz uchun [bizga] berilgan maxsus nurdan chalg‘itilmasligi kerak. Va u yerda Birodar Daniells bor edi, uning ongida dushman ish olib borayotgan edi; sizning ongingiz va oqsoqol Prescottning ongi esa osmondan quvilgan farishtalar tomonidan ta’sir ostiga olinayotgan edi. Shaytonning ishi shundan iborat ediki, sizning onglaringizni chalg‘itsin, toki Rabbiiy sizni kiritishga ilhomlantirmagan nuqta-yu vergullar olib kirilsin. Ular muhim emas edi. Ammo bu haqiqat ishiga ko‘p narsani anglatardi. Va agar onglaringiz nuqta-yu vergullarga burib yuborilsa, bu Shayton o‘ylab topgan ishdir. Siz yozilgan kitoblardagi mayda narsalarni tuzatishni buyuk ish qilayotgan bo‘lamiz, deb o‘ylaysiz. Ammo menga shunday topshirilgan: Sukut — fasohatdir.

«Ami to sei, “Stop your picking flaws.” If this purpose of the devil could only be carried out, then [it] appears to you [that] your work would be considered as most wonderful in conception. It was the enemy’s plan to get all the supposed objectionable features where all classes of minds did not agree. »

“ចុះបន្ទាប់មកវិញយ៉ាងដូចម្តេច? កិច្ចការដ៏ល្អធុរ្តិ៍ឱ្យអារក្សសពញ្ញេចិត្តគុណោះឯង
នឹងកើតមានឡើង។
នឹងមានការបង្ហាញមួយដល់អ្នកខាងក្រៅដែលមិនមែនជាសច្ចក្តីជំនឿរបស់យើង
តែជាអ្វីដែលសមនឹងចិត្តកញ្ចក់
ដដែលនឹងបណ្តាលឱ្យលក្ខណៈនិស្ស័យខុសៗពីកិច្ចមុរ្តិ៍ឡើង
ហើយបង្កឱ្យមានភាពច្របូកច្របល់យ៉ាងខ្លាំង
ព្រមទាំងកាន់កាប់ពលរដ្ឋមានគម្លាត
ដដែលគួរឱ្យមានប្រយោជន៍សច្ចក្តីខ្លះខ្លះដែរ
ដើម្បីបំភ្លឺអំពីសុចរិតនេះទៅមុខបុរាជន។
ការបង្ហាញទាំងឡាយលើបុរាជនបទណាមួយដែលយើងបានខិតខំជ្រើសរើស
មិនអាចសមស្របសរុបគ្នាទាំងអស់បានឡើយ
ហើយលទ្ធផលនឹងជាការជ្រើសរើសគំនិតរបស់ទាំងអ្នកជឿ និងអ្នកមិនជឿ
មានភាពច្របូកច្របល់។ នេះហើយជារឿងដែលសាក្តីមានរបៀបចំទុកជាមុនឱ្យកើតឡើង
ដែរ—អ្វីក៏ដោយដែលអាចគួរឱ្យមានលើកជ្រើសរើសជំនឿថាជាការមិនសមស្របគ្នា។”

“Keri Ezekiel, perek 28. Haqa, kani ishkhan majestuoso, maye spirito estranyo puede figura. Pero el Señor tin un ishkhan para ser hecho para salva almas pereciente; i los lugares los cuales Satanás, disfrazado, podría yena, trayendo konfusión entremedyo de muestras filas, él lo va a hacer a la perfección, i todas aquellas pequeñas diferencias se van a engrandecer, prominentes.

«And I was shown from the first that the Lord had given neither Elders Daniells nor Prescott the burden of this work. Should Satan’s wiles be brought in, should this “Daily” be such a great matter as to be brought in to confuse minds and hinder the advancement of the work at this important period of time? It should not, whatever may be. This subject should not be introduced, for the spirit that would be brought in would be forbidding, and Lucifer is watching every movement. Satanic agencies would commence his work and there would be confusion brought into our ranks. You have no call to hunt up the difference of opinion that is not a testing question; but your silence is eloquence. I have the matter all plainly before me. If the devil could involve any one of our own people on these subjects, as he has proposed to do, Satan’s cause would triumph. Now the work without delay is to be taken up and not a [difference] of opinion expressed. “At the very beginning it was shown to me that the Lord had not laid the burden of this work upon either Elder Daniells or Elder Prescott. Should the artifices of Satan be introduced? Should this “Daily” be made so great a matter that it is brought forward to confuse minds and hinder the progress of the work at this important period of time? It ought not to be, whatever it may be. This subject should not be introduced, for the spirit that would thereby be brought in would be one of prohibition, and Lucifer is watching every movement. Satanic agencies would begin their working, and confusion would be brought into our ranks. You have no call to search out a difference of opinion on a point that is not a testing question; your silence is eloquence. The whole matter is plainly before me. If the devil could involve any of our own people in these subjects, as he has purposed to do, the cause of Satan would triumph. Now the work must be taken up without delay, and no [difference] of opinion expressed.»

“Şeytan, aramızdan çıkmış olan o adamları, kötü meleklerle birleşmeye ve önemsiz meseleler üzerinde işimizi geciktirmeye sevk ederdi; ve düşman ordugâhında ne büyük bir sevinç olurdu. Birbirinize sımsıkı kenetlenin, sımsıkı kenetlenin. Her ayrılık gömülsün. Şimdiki görevimiz, bütün bedenî gücümüzü ve beyin-sinir kudretimizi bu ayrılıkları ortadan kaldırmaya vakfetmek ve herkesin uyum içinde olmasıdır. Eğer Şeytan’a, büyük takdis edilmemiş hikmetiyle en küçük bir tutunacak yer edinmesine izin verilseydi, [sevinirdi].”

“Ñan, ñuka rikushka shina imashina kankuna rurashkata, ñuka yuyaymi tukuy kay imata, shinallatak imakunata riksirka, sipa kankuna ñawpakman rishpa ñukanchikmanta llukshishka partikunaman aslla llakichinatapas kushpa, ñukanchik tandanakuypi pantachinata yaykuchun sakishpaka. Kankunapa yachay illak kashka Satanas munashka shina kanka. Kankunapa sinchita willakuyka mana Espiritu Santo-pa samaywan kashkachu. Ñukaka yachachishka karkani kankunaman ninaykipak: Dios pushashka runakunapa killkashkakunapi pantaykunata maskayka mana Diosmanta shamushka samaychu. Shinallatak, kayka Elder Daniells llaktaman kunan yachay kashpaka, ima shinapash ama payman huk oficial puestota kuychu, imaraykuchus payka mana atinchu causa-manta efecto-kama yuyaywan tantiyata. Kay yachaymanta upallalla kashkaykika kikin kankunapa yachaymi. Kunan, wañushka mana

kawsak runakunapa publicacionkunapi pantaykunata akllashka laya rurayka mana Dios kankunamanta mayqenkunamanpas kushka llamkanachu. Imaraykuchus kay runakuna—Elders Daniells y Prescott—llaktakunapi llamkanapak kushka kamachikunata katishka kashpaka, achka, ancha achka runakunami chekata yachakushka, tiktashka, atiyniyuk runakuna kankakman karanka, [kunan] maypi churashka kashpaka chayman manañam haykapipas chayachishka kankachu.”

«Атэым дгьыл зеггы акызэзэа зеггыхалатэи атацэара дук еипш иахэапшлатэуп. Азэыршы адыррақэа рхазына абас еипш икоу акынтэ ахархэашьақэа шэымазар, изакэызеи шэымшхакэа адунеи ашықэсқэа жэпакы инарылагзаны х-Ах Иисус Христос икаитаз агэартарақэа рыццаны икэзаартэ шэаныжыыз? Аиаша аныхэатэ дин хартцауеит ахатца харгы, ахэса харгы, хара абзиара ахыкахтцо алшо ауашы иеипш харзыкаларц.

«Mi a imprimi panay dagiti adu a tawtawen: “Maysa a Natalged a Panunot,” pammaneknek ken Elder Andrews. Ti panunot ket mabalin a mairnos tapno agbalin a pannakabalin a mangammo no kaano a saoen ken ania dagiti kargada a maala ken maibaklay, ta ni Cristo ti Mannursurom. Ket nakaro unay ti pannakabutengko agpaay kenka [idi nakitak kenka] a pinatangsitmo ti bukodmo a sirib ken sinurotmo ti maysa a dalan a mangiyeg kadagiti panagdiduma ti pampanunot. Ti Apo ket mangawag kadagiti masirib a tattao a makabael a mangitinnag ti kappia da no dayta [ket] sirib a ramiden da. No kayatmo a magingga a tao, kasapulam ti pannakapasanto babaen ken Jesu-Cristo. Ita adda maysa a trabaho a kapapanangrugi laeng, ket koma agparang ti sirib iti tunggal ministro, iti tunggal presidente ti [maysa a] komperensia. Ngem adda idi ti maysa a trabaho nga aramidem koma manipud dagiti naglabas a tawtawen, a sadiay a kasapulan ka a mangipangato ti timekmo agpaay iti daytoy a mismo a trabaho. Inted ni Cristo kadagiti amin a tattaoa dagiti naisangsangayan a bilin no ania ti aramiden da ken dagiti banag a saanda a rumbeng nga aramiden. Ket bassit laeng ti tiempo a nabati kadayo tapno trabahuentayo ti kinalinteg ti Apo. Maawatam ti dalan ti Apo. Nakita ko ti panggepmo a mangituray kadagiti bambanag segun iti bukodmo a panagurnos kalpasan a naikkam iti saad a kas presidente. Napanunotmo a mangaramidka koma kadagiti nakaskasdaaw a banag, a trabaho a saan nga inyawat ti Dios kadagiti imam a ramiden. Ita, ti trabahom ket saan a mangidadanes no di ket mangwayawaya iti tunggal kasapulan a mabalin no inawat naka ti Apo nga agserbi. Ngem nasapa unay a nangtedka iti pammaneknek a ti sirib ken napasantuan a panangukom ket saan a naiparang kenka. Impukawmo dagiti banag a saanto a maawat no saan a ti Apo ti mangted ti lawag.

“ခရစ်တော်ကွန်ဖရင့်၏ ဥက္ကဋ္ဌအဖြစ် နောက်ထပ်တစ်နှစ်တိုင်အောင်ပင် သင့်ကို ရွေးချယ်ခန့်အပ်ခြင်းကဲ့သို့သော အလျင်စလို ဆောင်ရွက်မှုများကို မပြုသင့်ဘဲ ကြောင်း ကျွန်ုပ်အား ညွှန်ကြားခြင်းခံရ၏။ သို့သော် ထိုအမှုကိုစုစုပေါင်း ဆုတောင်းခြင်းဖြင့် ထာဝရဘုရားရှေ့တော်သို့ ယူဆဆင်မလာမချင်း၊ ယင်းသို့သော အလျင်စလို ဆောင်ရွက်မှုများကို ထပ်မံမပြုရန် ထာဝရဘုရားက တားမြစ်တော်မူ၏။ ထို့ပြင် ကွန်ဖရင့်ဥက္ကဋ္ဌအပေါ် အနားယူတည်ရှိသော ထာဝရဘုရား၏ အမှုတော်သည် အလွန်တည်ကည်လေးနက်သော တာဝန်ဖြစ်ကြောင်း သင့်ထံ သတင်းစကား ရောက်ရှိလာပြီးနောက်တွင်၊ ‘Daily’ အကြောင်းအရာနှင့်စပ်လျဉ်း၍ သင်ပျံ့သကဲ့သို့ မီးတောက်ပေါက်ကွဲသကဲ့သို့ ထွက်ဆိုရန်နှင့် သင့်ဩဇာလွှမ်းမိုးမှုက ထိုမေးခွန်းကို ဆုံးဖြတ်ပေးလိမ့်မည်ဟု ယူဆရန် သင့်၌ ကိုယ်ကျင့်တရားဆိုင်ရာ အခွင့်အရေး မရှိခဲ့ပေ။ အလွန်လေးလံသော တာဝန်များကို ထမ်းဆောင်ခဲ့သော အယ်လ်ဒါ ဟက်စကလ် ရှိသည်။ ထို့အပြင်

အယ်လ်ဒါ အာဝင်လည်း ရှိသကဲ့သို့၊ လေးလံသော တာဝန်များကို ထမ်းဆောင်လျက်ရှိသော အခွင့်အချိုးကိုလည်း ကျွန်ုပ် ဖော်ပြနိုင်သေး၏။”

«Kēhiioy atēja nīnīt ke kōc kōk? Raan de ke ye raan tōu bī kuony nhom piny kā, cī lēu baai kōc kōk kēen ye raan raan ke raan kueny kuēny ke kā kōc? Ci kēdīt, raan acī bī kē piny yōk. Raan acī bī tōu yen bī raan tōu looi, ka ye cī ke ye cī lēu baai ye looi kueny, ye kēke Pan acī cien kājuēc, ba nyic ē kuenydu ba looi kā piny lōn acī jōk de yic tōk kēnē. Tē cīn ye looi kā piny jōk de yic tōk kēnē ku kuony kōc ke bī rōm kuīny kuenydu, acī bī kekē kē cī yen bī rot yic ba cīth nē yīin ku Elder Prescott. Ku kōc rōtdu nyic piny nē thok Nhialic. Pan acī bī nyin yīin nyic ye cīn rōt cīth kēnē, ku cīn kōc yen cī rōt piny bī rot bī thok nē thok [tēnē], raan acī Elder Daniells ku Elder Prescott.»

“Utai kemwa miva man seven njiva ya kwo wisdom, na kuhitila mithuko wa neema ya Ngai [monekanie] uthibitisho wa uongovu wa kavili. Kwa sababu andũ othe ala matwiiwe maitho kwa mwanya ũsu ũte wa kūsenga kuuma sababu kwenda kwa athari, hata meke kwiyaiga andũ ala me twikale mĩtikĩo ya kazi na aa athamaki a conferences, [na] andũ [ala] maikite kazi kwa miaka mĩlĩ ikĩlũ, meke kũlemwa na mũtethyo ũsu wa kũvinda, na matokeo ma mũno ma kũmetha maendele kusahau kazi yĩla yai kũonekania mbele wao kwa myaka—kazi ya misi—na ti kana ndeto nini, kana ndeto nene nĩ nene, [ya] kwĩtikĩla athembe a kũkũrũ kwa ushauri, no kutangaza mambu ala mekusya gwĩa andũ, yĩiteeneene na ushahidi wayo mwene wa kũonania ũte wa ũthũku wa andũ ala ma kwĩtikĩlwa na kazi nene na ya magegania ta ũsu.”

«Масех мурда нест. Ў ҳеч гоҳ иҷозат намедихад, ки кори Ў ба чунин тарики ғайриодӣ пеш бурда шавад. Ба китобҳо даст нарасонед. Агар ягон тағйир воқеан зарур бошад, Худо ҳамоҳангиро дар он тағйир ба таври мувофиқ нигоҳ ҳоҳад дошт; аммо вақте паёме ба одамон бо масъулиятҳои бузурги марбут ба он супурда шудааст, [Худо] вафодорие талаб мекунад, ки ба воситаи муҳаббат амал намояд ва ҷонро пок созад. Пирон Даниэлс ва Прескотт ҳар ду ба бозгашт ниёз доранд. Кори ачибе ворид шудааст, ва он бо коре, ки Масех барои анҷом додани он ба ҷаҳони мо омад, ҳамоҳанг нест; ва ҳамаи онҳое ки ҳақиқатан табдил ёфтаанд, корҳои Масехро ба ҷо хоҳанд овард.

“Ñuqanchik llapanchikmi rurana rurayta rurayku, Taytata hatunchanapaq. Chayamushkanchikmi kay sasachakuyman—kay wakichikuy pacha ukhupi Jesucristoq kasqanman hina kasqanta munaspa mana chayta atipanakunachu, utaq mana kallpanchakuychu. Mayor Daniells, ama qankichu yuyayniykiwan qispichisqa hina qipariyta kasukuychu, imaynatachus rikuchirqanki kaq hina sasachakuykunapi. Hinaspa entiendesunki, conferenciapa presidentenqa mana kamachiqchu. Payqa llamk’an yachaysapa runakunawan kуска, presidentekuna hina churakusqakunawan, pikunatachus Dios chaskisqa. Mana qispisqachu ch’ampaykuyta qillqasqa librukunapi qillqakunaman, Diospa chaskisqan qillqaqkunapa qillqayninkunaman. Manaña paykuna kamachinankuchu, mana pisillata rikuchinkuchu kamachiq, munayninwan atipayta munayniyuq kallpata. Sasachakuyqa chayamunña, Diosqa mana yupaychasqa kanqa.”

“ချင့်ယုံကပြီခင်းမပုပြီသေးသော မြို့များကို သခင်သည် မည်သို့ရှုမငြိတော်မူသနည်း။ ခရစ်တော်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ ယခု ထိုအရာကို အသိအမှတ်ပြုခြင်းမရှိဘဲ၊ ‘ဘုရင့်အာဏာစိုးမိုးမှုမရှိတော့’။ ယခုလောက၏ အကပြီအတည်းကာလဖြစ်၏။ ယခု ငါသည်

ကယ်တင်ရန် သို့မဟုတ် ဖျက်ဆီးရန် တန်ခိုးဖြစ်၏။ ယခုသည် လူအားလုံး၏ ကံကမ္ဘာသည် ငါ့လက်၌ ရှိသောအချိန်ဖြစ်၏။ လောကကို ကယ်တင်ရန် ငါ၏အသက်ကို ငါပေးအပ်ခဲ့ပြီ။ ထို့ပြင် “ငါသည် မျှော်တင်ခြင်းခံရလျှင်” ငါပေးအပ်မည့် ကယ်တင်သောကျေးဇူးတရားသည် ဘုရားသခင်၏ ပုံသဏ္ဌာန်တူစွာရန် ဖွဲ့ဆင်ခံလိုသူအပေါင်းနှင့် ငါနှင့်တစ်လုံးတစ်ဝတ်ည်းဖြစ်လိုသူအပေါင်းသည် ငါ၏ ရွေးနှုတ်ကယ်တင်သော ကျေးဇူးတန်ခိုးဖြင့် ငါလုပ်သကဲ့သို့ အလုပ်လုပ်ကပြန်မည်ကို သက်သေပြနိုင်မည်။” အလိုရှိသောသူမည်သူမဆို မိမိညီအစ်ကိုတို့နှင့်အတူ ခိုင်မာစွာပူးပေါင်း၍၊ တာဝန်ခံရာထူးများ၌ရှိစဉ် သခင်ပေးတော်မူသော အကဲဖြတ်အကော်၌ မိမိတို့အားပေးအပ်ထားသော အလုပ်ကို ဆောင်ရွက်ကုန်ကော၊ လောကကို အလွန်ချစ်တော်မူ၍ လောကကယ်တင်ခြင်းအတွက် မိမိအသက်ကို ပြည့်စုံသောယဇ်အဖွင့် ပေးအပ်တော်မူသော သူနှင့် အပြည့်အဝသဟဇာတဖြစ်စွာ လုပ်ဆောင်ရန် အလွန်တရာ ကြိုးစားရှာဖွေကုန်ကော။ ငါသည် ငါတို့၏ ဓမ္မဆရာတို့အား ပြောကြားသည်မှာ၊ ငါတို့၏ မျိုးများ၌ အမှတ်တော်ကို ဝင်ရောက်ဆောင်ရွက်ကပြန် နတ်ကပတ်တော်အမှတ်တော်နှင့်အတူ ငြိမ်သက်၍ သန့်ရှင်းမငြိမ်ငြိမ်သော အင်္ဂါရပ်တစ်ရပ် လိုက်ပါနစ်ကော၊ အကယ်၍ ငါတို့သည်... [ဤစာမျက်နှာ၏ အကော်ပိုင်း သုံးပုံတစ်ပုံကို အလွတ်ထားသည်။]”

“நான் என் நாட்குறிப்பிலிரந்த நகலடெக்கிறேன். சத்தியம் இயசேவில் இரப்பதபோல—அதைப் பசேங்கள், அதற்காக ஜபெய்யுங்கள், அதன் ஒவ்வொரு வார்த்தையையும் அதன் எளிமையிலே விசுவாசியுங்கள். விசுவாசத்திலிரந்த விலகி, மயக்கம் ஆவிகளக்கச் சலெவிகொடத்த மனிதர்களின் மன்னிலயையில் தவறகள் கொண்டவரப்பட்டால், அதனால் நீங்கள் என்னப் பறெவீர்கள்? இவர்கள் சிறிதகாலத்திற்கு மின்புவரல விசுவாசத்தில் நம்மோட இரந்தவர்கள் அல்லவா? நீங்கள் பிசாசின் பக்கத்தில் நிற்பீர்களா? இன்னும் உழைக்கப்படாத வயல்களின்மலே உங்கள் கவனத்ததைச் சலெத்தங்கள். உலகமழுவதமான ஒரு பணி நமக்க மின்பாக இரக்கிறது. யோவான் கலெல்லோக்கைப் பற்றிய காட்சிகள் எனக்கக் கொடக்கப்பட்டன.”

و، تشانهی مضرع که حلالصلارهاظنیهارب بلالاق رد مک ار یراکفا، دندب یرف رایسب صخش کی، و منشت و منسرگ مک نانآ و. تخاسی مسمجم، دوب سدق مباتک لیصا تقی ح اب ری اغم یتاس اسح میطع یرطخ رد تاکسرپ ردلا مک دندرب می ششپ ار [حلالصلارهاظنانچ] یراکفا، دندوب ون یزی چ رگا مک رادنپ نی اب، دوش راتفرگ یریرف رد مک دوب گرزب یرطخ رد زلیناد ردلا، تشاد رارق «دوب دواخ ون ینجاه نوچمه، ددرگ نایب اجهمه رد تاس اسح نی»

“Wa, ya nye anka ebeye saa, nanso bere a won adwene yee won saa mu dom no, wadaa no adi kyeree me se Onua Daniells ne Onua Prescott de adwene ahorow a ewa honhom[ism]-tebea bi mu rehye won osuahu mu na woretwe yen nkurofo ako adwene fefe bi mu a se ebeye yiye a, ebadaadaa mpo won a wapaw won no. Ese se mede me kyerewdua no twa [nokwasem] no ho se anuanom yi behu mfomso wa won nnaadaa adwene mu a ebema nokware no ako ahotoso biara mu; na [nanso] wode won ho [be] gyina ho se [te se nea wowa] honhom mu ntease kese. Afei waahye me se menka nkyere won [se] bere a wadaa asem yi adi kyeree me no, bere a Osfo Daniells repagya ne nne so te se totorobento wa ne ‘Daily’ ho adwene no ho no, na wode nea ebedi akyi aba no kyeree me. Na yen nkurofo refra adwene. Mihuu nea efi mu ba no, na afei wode kokobo ahorow maa me se se Osfo Daniells, a omfa nea efi mu beba no nye hwee, bema saa nkanyan yi akanyan no na wagye adi se owo Onyankopon home mu a, anka wobedua gyidi a enni ho ne akyinnye aba yen mu baabiara, na anka yebeba baabi a Satan befa ne

nkrasem akò. Wòbèdua gyidi a enni hò ne akyinnye a eye den wò nnipa adwene mu, na bòne nnòbae nwonwa bési nokware ananmu.—Ms 67, 1910, 1–8. Manuscript Release, nhoma 20, 17–22.”

Ọkpọkpọ awa ikpe ahụ ka e nyere nghọta ziri ezi banyere “ihe a na-eme kwa ụbọchị” n’akwụkwọ Daniel. Site n’aka mmadụ ndị sugharịrị akwụkwọ Daniel, ma mesịa site n’aka mmadụ ndị mmụọ ozi ndị a chụpụrụ n’eluigwe na-eduzi, nghọta ziri ezi banyere “ihe a na-eme kwa ụbọchị” aghọwo ihe ezoro ezo, ọ bụ ezie na ọ dị n’ihu anya doro anya. N’akwụkwọ Daniel, mgbe okwu ahụ a sugharịrị dika “ihe a na-eme kwa ụbọchị” pụtara, ọ bughị ka e tinye okwu mmadụ a gbakwunyere bụ “àjà.” N’amaokwu nke iri na atọ nke Daniel asatọ, anyị na-ahụ otu n’ime ugboro ise nke nke a pụtara n’akwụkwọ Daniel. N’amaokwu ahụ kpomkwem, a na-akọwakwa “oge asaa” nke Leviticus iri abụọ na isii, ma site n’otu ụdị aghughọ mmadụ ahụ kwa, e mewo ka ọ bụrụ ihe ezoro ezo n’ihu anya doro anya.

Ekeceğiz bu gerçeğe bir sonraki yazıda.